

မာတိကာ

အမှာစကားလေးပါ	၅
၁။ ဘာမှ ဂရုမစိုက်နဲ့ (ကိုယ့်လမ်းကိုလျှောက်ပါ)	၇
၂။ ဘာမှ ဂရုမစိုက်နဲ့-၂ (ကိုယ့်လမ်းကိုလျှောက်ပါ)	၁၁
၃။ လုံးဝ ဂရုမစိုက်နဲ့ (ကိုယ့်လမ်းကိုလျှောက်ပါ)	၁၅
၄။ ဂရုမစိုက်နဲ့ (ကိုယ့်လမ်းကိုလျှောက်ပါ)	၂၁
၅။ ဂရုမစိုက်နဲ့-၂ (ကိုယ့်လမ်းကိုလျှောက်ပါ)	၂၅
၆။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့	၂၉
၇။ ရှိတာတွေကို ရှိပါစေတော့	၃၃
၈။ ကိုယ့်အတွက်ပဲ ကိုယ်တွေ့	၃၇
၉။ ရောက်မလာသေးတဲ့ အခွင့်အရေး	၄၁
၁၀။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့-၂	၄၅
၁၁။ လက္ခဏာ	၄၉
၁၂။ အကောင်းဆုံးဘဝဆိုတာ	၅၃
၁၃။ ဘဝအပြောင်းအလဲ	၅၇
၁၄။ အခွင့်အရေးဆိုတာ	၆၁
၁၅။ လိုက်မခံစားနဲ့ တည့်တည့်လျှောက်	၆၅
၁၆။ မပြိုလဲစေချင်ပါ	၆၉
၁၇။ ကိုယ့်လမ်းကိုလျှောက်ပါ	၇၃

၁၈။ ဘဝကို ပြောင်းလဲနိုင်တယ်	၇၇
၁၉။ လိုတိုးပိုလျော့	၈၁
၂၀။ လိမ်ညာမုသား အခါးချည်းမထင်နဲ့	၈၅
၂၂။ အဆိုးမြင်အတွေးများ	၈၉
၂၃။ သတိထား နည်းပညာခေတ်နဲ့ လူသားများ	၉၂

“
 ဩော် . . . ပြောရဦးမယ် . . .
 ခင်ဗျားတို့ စိတ်ဓာတ်ကျနေတဲ့ အခါပဲဖြစ်ဖြစ်
 စိတ်တွေ ညစ်ညူးနေတဲ့အခါပဲဖြစ်ဖြစ်
 အစဉ်လိုက်မဟုတ်ပဲ ကြိုက်တဲ့ခေါင်းစဉ်လေး
 တစ်ခုခုကို ဖတ်ကြည့်လိုက် . . . ထူးခြားလာပါလိမ့်မယ် . . .
 အဲ့ဒါ . . . ခင်ဗျားတို့အတွက် အမြတ်ပါပဲ . . .
 ကျွန်တော်ပေးတဲ့ စေတနာပါ . . .။”

ကျေးဇူးတင်ပါတယ်